

မန်းမင်းသတင်းလွှာ

အမှတ်စဉ် (၃) ၂၀၁၄ ခုနှစ်၊ မေလ (၂၅) ရက်နေ့

“ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျန်းမာသောကလေးတစ်ယောက်ကို ကျွန်မမွေးဖွားခဲ့သည်”

ရောဂါရှာဖွေစစ်ဆေးချက်အရ ကလေးသည် ကြီးထွားမှုမမှန်ဖြစ်သော်လည်း ဒေါက်တာ ဂျေရော့က်လီ ၏ ဆုတောင်းခြင်းဖြင့် သာမန်ကလေးတစ်ဦးအဖြစ် မွေးဖွားခဲ့သည်



အားဖြင့် အသက်(၃၈)နှစ်၊ ၂၀၁၃ ခု၊ နိုဝင်ဘာလတွင် ကျန်းမာသောကလေးတစ်ဦးကို မွေးဖွားခဲ့သည်။ သူမ၏ ကိုယ်ဝန်(၅) လသို့ရောက်သောအခါ ဆေးရုံတွင်စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ ထိုစစ်ဆေးချက်အရ သူမ၏ပိုက်ထဲတွင် ရှိနေသောကလေးသည် သန္ဓေတည်သည့်အချိန်မှစ၍ ပုံမှန်အ တိုင်းကြီးထွားမှုမရှိနိုင်သောရောဂါကြောင့် သာမန်အဆင့်ရှိသောကလေးမွေးဖွားနိုင်ဖို့ များစွာခဲယဉ်းမည် ဟုသိရသည်။ သို့သော် ထိုကလေးကိုကျန်းမာသော ကလေးတစ်ဦးအဖြစ် မွေးဖွားလာဖို့ သင်းအုပ်ဆ ရာဒေါက်တာ ဂျေရော့က်လီ ထံသို့သွား၍ ဆုတောင်းစေခဲ့သည်။

သူမသည် ကြောက်ရွံ့စိတ်ကင်းမဲ့သောသူဖြစ်သော်လည်း ထိုကလေးကို ကျန်းမာစွာမွေး ဖွားဖို့ မျှော်လင့်ချက်ကင်းမဲ့လျက်ရှိသည်။ ထိုရောဂါလက္ခဏာသည် သန္ဓေသားမျိုးအပြည့်အဝ မအောင် သောကြောင့် (သို့) တစ်စိတ်တစ်ပိုင်းသာ အောင်သောကြောင့်ဖြစ်သည်။ ကလေး၏မျက်နှာနှင့်ခန္ဓာသည် မိခင်၏ ပိုက်ထဲမှာပင် သန္ဓေသားထွားနှုန်း လွန်စွာနှေးကွေးသည်။ အကယ်၍ ကလေးသည် အသက်ရှင် လျက်မွေးဖွားမည်ဆိုလျှင်လည်း ဉာဏ်ရည်မပြည့်မီသော ကလေးဖြစ်လိမ့်မည်။ ထိုသို့သောကလေးသည် အများအားဖြင့် ဉာဏ်ရည်မရှိသောသူ ဖြစ်လေ့ရှိသည်။ မန်းမင်းဗဟိုအသင်းတော်တွင် မိခင်များကိုယ်ဝန်ဆောင်နေစဉ် ထိုသို့သောရောဂါခံစားရ သောကလေးများသည် အရေအတွက်အတော်အတန်များခဲ့သော်လည်း ဒေါက်တာဂျေရော့က်လီ၏ ဆု တောင်းချက်ကြောင့် ၁၉၈၂ ခုနှစ်မှစ၍ သာမန်အဆင့်ရှိသောကလေးများ (သို့) ကျန်းမာသော က လေးများကို မွေးဖွားခဲ့သည်။

အသက်(၅၄)နှစ်အရွယ် သင်းထောက် မဟေယွန်ယန်း သည် လွန်ခဲ့သော (၁၆) နှစ်က ကိုယ်ဝန် ဆောင်နေစဉ် (၄) လကြာသည့်နောက် သူမ၏ကလေးသည် ပုံမှန် အတိုင်းကြီးထွားခြင်း မရနိုင် သည့်ရောဂါရှိနေကြောင်းသိခဲ့ရသည်။ သို့သော် သူမဖိုးရိမ်ခြင်းမရှိခဲ့ပါ။ (ခါတ်ပုံ-၄) အဘယ်ကြောင့်ဆို သော် သူမ၏လင် သင်းထောက် ဟယုံဂျူပတ် သည် ဘုရားသခင်၏ တန်ခိုးတော်ဖြင့် ခါးနာရောဂါကို (၁၀) နှစ်ကျော်ခံစားလာရာမှ ကျန်းမာလာသကဲ့သို့ သူမလည်း လည်ချောင်းတွင် အကျိတ်ထွက်လာသည့် နေရာမှ ပြန်လည်ကျန်းမာလာသောကြောင့်ဖြစ်သည်။ သူတို့သည် ကြီးမားသောယုံကြည်ချက်ဖြင့် ဒေါက်တာ ဂျေရော့က်လီ ထံသို့ ဆုတောင်းခံဖို့သွားခဲ့ကြသည်။ ထို့နောက် သူမသည် ကျန်းမာလျက် သာမန်အဆင့်ရှိသော ကလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။

သူမ၏ ဒုတိယကိုယ်ဝန်(၃)လအချိန်တွင်လည်း ကလေးသည် ထိုသို့သောရောဂါကို ထပ်မံခံစား ရသည်။ ဒေါက်တာ ဂျေရော့က်လီ ထံသို့ ဆုတောင်းခံဖို့သွားပြီးမှ ကျန်းမာသောကလေးကို ထပ်မံမွေးဖွားပေးခဲ့သည်။ သူတို့မွေးဖွားခဲ့စဉ် ဘုရားသခင်ကျေးဇူးပြုခဲ့သည့်အချက် ကို မေ့လျော့ခြင်းမရှိ စေရန် မိခင်ဖြစ်သူက တာဝန်ယူကာ သွန်သင်ဆုံးမခဲ့သည့်အတိုင်း ထိုကလေးများလည်း ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ကြသည်။ သူတို့အနေဖြင့် ဘုရားသခင် ၏ဂုဏ်တော်ကိုခိုးမွမ်းခဲ့ကြသည်။

ထို ကိုယ်ဝန် ပျက် ကျမည် အနေအထား၊ လူစဉ်မမှီသောကလေးများ မွေးဖွားမည့်အန္တရာယ်ကို တားဆီးနိုင်ရန် ဒေါက်တာ ဂျေရော့က်လီ၏ သဘာဝလွန်တန်ခိုးပါသော ဆုတောင်းချက် ကြောင့် ကျန်းမာလာသူများ ၏သက်သေခံချက်မှာ မရေမတွက်နိုင်လောက်အောင်ပင်ရှိခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အသက်(၃၅)

နှစ်ရှိသော သင်းထောက် မယွန်ဂျင်ပတ် (ခါတ်ပုံ-၅) သည် ကာလ်ဂါရီ မန်းမင်းအသင်းတော်၌ပါဝင်နေစဉ် ပထမဆုံးကိုယ်ဝန်ဆောင်ခဲ့သည်။ ဆေးရုံမှ ကျန်းမာရေးစစ်ဆေးရန် လမ်းညွှန် သည့် အတိုင်း ခြားနားသောဆေးရုံများတွင် (၁၀)ကြိမ်တိုင်တိုင် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့သည်။ သူမ၏ကလေးသည် နှလုံးတွင်အခေါင်းပေါက်ရှိ၍ အဆုတ်သည်လည်း ပုံမှန်အ တိုင်းဖွံ့ဖြိုးမှုမရှိ သည်သာမက ကလေးသည်ပုံမှန်အတိုင်း ကြီးထွားမှု မရှိသည့်ရောဂါခံစားနေရ ကြောင်း တွေ့ရသည်။ သူမအနေဖြင့် မည်သို့မျှပြုလုပ်ရန်မစွမ်းဆောင်နိုင်တော့ဘဲ သူမ၏ ခင်ပွန်း သင်းထောက် ဇွန်ခွန်ကွန် နှင့်အတူ ငိုကြွေးလျက်ဆုတောင်းခဲ့ကြသည်။ ထို့နောက် ဒေါက်တာ ဂျေရော့က်လီ ထံသို့သွား၍ ဆုတောင်းချက်ခံယူသောအခါ ကျန်းမာသောကလေးကို မွေးဖွားရန် ယုံကြည်ချက်ရရှိခဲ့ ကြသည်။ သူတို့၏ စိတ်ထဲတွင် ငြိမ်သက်ခြင်းခံစားခဲ့ကြသည်။ ထို့နောက်(၄)လကြာပြီးမှ (၃.၆) ကီလိုဂရမ် အလေးချိန် ရှိ၍ ကျန်းမာသောကလေးကို သူမသည် မွေးဖွားပေးနိုင်ခဲ့ပြီး ယနေ့တိုင်ကျန်းမာ သန်စွမ်းလျက်ရှိသည်။

ထိုသူတို့အပြင် သာမန်အနေအထားရှိသောကလေးကို မွေးဖွားပေးရန် အခက်အခဲရှိ သောသူများ ဖြစ်သည့်သင်းထောက် မဟေဆုတ်ကင်(ပုံ-၁)၊ ကျူဟေယင် (ပုံ-၂)၊ ယွန်ဟေကင် (ပုံ-၃)၊ အေမီဆွန်၊ ဆန်ဒုတ်ကင်၊ ဂျူဟေကင်၊ မြန်ဆုတ်ယူ၊ ဆွန်ဟေရင်၊ ဂျေဆုတ်ခွိုင်၊ ဂျင်ယွန်ချို၊ ယန်ဟီကင်၊ ဆန်ဆုတ်လီ၊ အော့ယီပတ်၊ ယိုဂျွန်ကင် သင်းထောက်မကြီး ဆုယီယင်၊ ဒေါ်မီယွန်ကင် အစရှိသော မိန်းမများသည် ဒေါက်တာဂျေရော့က်လီ ၏ဆုတောင်းခြင်း ဖြင့် ကျန်းမာသော သားသမီးများကို သာမန် အနေအထားဖြင့် ကောင်းမွန်စွာမွေးဖွားခဲ့ကြသည်။ ကမ္ဘာ့ခရစ်ယာန်ပေါင်းဆောင်ရွက်ရေးဥက္ကဋ္ဌ ဒေါက်တာ ဝီးဘတ်ချ် အနေဖြင့် ဤရောဂါနှင့် ပါတ်သက်၍ ဤသို့မှတ်ချက်ချခဲ့သည်။ “အောင်မြင်သောမျိုးဥ (သို့) မျိုးပွားနိုင်သော မျိုးဥဖြစ်လာ နိုင်ဖို့ ကော်ပီ(၃)စုံပါသောခရိုမိုဆုန်းဆဲလ် (၂၁)ခုရှိဖို့လိုသည်။ သို့သော် ထိုဆဲလ်သည် (၂၁)ခုရှိရ မည့်အစား (၂၄)ခုရှိလာသောအခါ သန္ဓေသားကြီးထွားမှု ပုံမှန်မဖြစ်နိုင် သည် ရောဂါကို ရစေသည်။ ထိုသို့မျိုးဥများအချင်းချင်း ပေါင်းစပ်ရာတွင် ခရိုမိုဆုန်းဆဲလ်သည် တစ်ခါတစ်ရံ (၄၇)ခုအထိပွားများလာ သဖြင့် သာမန်အဆင့်(၂၁)ခုအထိ လျော့ချဖို့ဖြစ်နိုင်ပါ။ တစ်နည်းအားဖြင့် မျိုးပွားဆဲလ်များသည် သန်းပေါင်းများစွာရှိနေရာမှ ခရိုမိုဆုန်း (၂၁) ခုစီ ပါသော ကော်ပီ(၃)စုံအဆင့်တည်းဟူသော အောင်မြင် သော သန္ဓေသားအဆင့်သို့ရောက်လာခြင်းဖြစ်သည်။ ခေတ်မီဆေးပညာ၏ သဘောအရ ထိုသို့မျိုးဥများ လှသောဆဲလ်များကို သတ်မှတ်ထားသောပမာဏသို့ လျော့ချရန် မဖြစ်နိုင်ပါ။ ဒေါက်တာ ဂျေရော့က်လီ ၏ ပြန်လည် ဖန်တီးနိုင်သောတန်ခိုးကို တိုတောင်းသောကာလအတွင်း ခရိုမိုဆုန်းများလျော့ချပေးခဲ့ ကြောင်းတွေ့ရသဖြင့် ဆေးဆရာဝန်တစ်ဦးအနေဖြင့် ကျွန်ုပ်တို့လှုပ်ရှားခဲ့ရပါသည်။”

သန္ဓေသားကြီးထွားမှု မမှန်သည့်ရောဂါဖြစ်ရသည့်အကြောင်းရင်းမှာ ရုပ်တုဆင်းတုကို လွန်ကဲစွာ ပူဇော်ပသခြင်း၊ မတရားသောမေထုန်ပြုခြင်း၊ အစောင့်နတ်များကို စော်ကားခြင်းစသည့် အပြစ်များကို မိဘ (သို့) မျိုးရိုးမှကျူးလွန်ခဲ့ကြသောကြောင့်ဖြစ်သည်။ (ယော ၅:၁၆) မိန်းမ၏ ခန္ဓာကိုယ်ထဲတွင် အချင်းချင်းပေါင်းစပ်ရမည့် မျိုးဥများသည် အပြစ်ကျူးလွန်ခြင်းမရှိသေးသောကြောင့် မိဘနှစ်ပါးမှ ကလေးမွေးဖွားမီ ပြန်လည်ဖန်တီးနိုင်သော တန်ခိုးပါသည့် ဆုတောင်းချက်ကို ခံယူကာ မျိုးဆက်ကျိန်စာမိသောအပြစ်အတွက် နောင်တရမည်ဆိုလျှင် ထိုမျိုးဥများ သည် ပြန်လည်ကျန်းမာလာ သည့်နောက် အောင်မြင်သော သန္ဓေသားများဖြစ်လာနိုင်သည်။ မေတ္တာရှင် ဘုရားသခင် သည် တောင်းသောဆုများကို သူ၏သားသမီးများအားပေးဖို့ အလိုရှိသည်။ ဆုတောင်းချက်အဖြေရရှိနိုင်ဖို့ လူတို့ အနေဖြင့် ယုံကြည်ခြင်း ပမာဏကို လက်တွေ့တိုင်းထွာ၍ရရှိစေရန် ပြသရမည်။ ထိုသို့ပြုနိုင်ဖို့ တနင်္ဂနွေ-ဥပုသ်နေ့ကို ကောင်းမွန်စွာစောင့်ရှောက်ခြင်း၊ ဆယ်ဖို့တစ်ဖို့အလျှာငွေကို မှန်မှန်ဆက်ကပ်ခြင်း၊ ဘုရား သခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်ခြင်းရှိရမည်။



ကနေဒါနိုင်ငံတွင်နေထိုင်ကြသော သင်းထောက် မယွန်ဂျင်ပတ် တို့လန်းမောင်နှံတို့သည် သုံးလအရွယ် ရှိသောသမီးကို ကျေးဇူးတော်ခိုးမွမ်းသည့်အနေဖြင့်ဆုတောင်း၍ ဆက်ကပ်ရန် ဒေါက်တာ ဂျေရော့က်လီ ထံသို့ ရောက်ရှိ လာကြသည်။ ထိုသမီး၏နာမည်မှာ ယေရို ဖြစ်၍ ထိုစဉ်က ငိုကြွေး ခဲ့သော်လည်း ယခုအခါခြောက်နှစ်အရွယ် ပြုံးပျော်နေသော သမီးဖြစ်လျက်ရှိသည်။ (အောက်ပုံ)

အလင်းထဲတွင် လျှောက်လှမ်းခြင်း

“ ငါတို့သည် ဘုရားသခင်နှင့် မိသဟာယဖွဲ့ပြီးဟုဆိုလျက်ပင်၊ မှောင်မိုက်၍ကျင်လည် လျှင် သစ္စာတရားကိုမကျင့်၊ မုသားကိုသုံးသောသူဖြစ်ကြ၏။ ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင် အချင်းချင်းမိသဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကိုဆေးကြော တော်မူ၏။ ” (၁ ယော ၁:၆-၇)



သင်းအုပ်ဆရာကြီးဒေါက်တာဂျေရော့က်လီ တည်ဆောက်ထားသော မိသဟာယဖွဲ့ခြင်း ရှိမည်ဆိုလျှင် ဆုတောင်းသမျှ အဖြေရရှိပြီး ကောင်းစားလျက်ကောင်းကြီးမင်္ဂလာ ခံစားရသော အသက် တာဖြင့် အသက်ရှင်ခွင့်ရရှိလိမ့်မည်။

ဘုရားသခင်နှင့် မှန်ကန်စွာမိသဟာယဖွဲ့ပြီးဟု သင်ပြောနိုင်မည်လား။ မိသဟာ ယဖွဲ့ခြင်းသည် တစ်စုံတစ် ယောက်၏ အားထုတ်မှုဖြင့် တိုးပွားလာမည်မဟုတ်ပါ။ တစ်ဦးတစ်ယောက်ကို သိကျွမ်းခြင်းသည် မိသဟာယဖွဲ့ခြင်းမဟုတ်ပါ။ တစ်ဦးတစ်ယောက်ကို သိကျွမ်းခြင်းသည် မိသဟာယဖွဲ့ခြင်းမဟုတ်ပါ။ ဥပမာ - နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံတော်သမ္မတကို သိလိမ့် မည်။ ထိုသို့ သိသောကြောင့် သူသည်နိုင်ငံတော်သမ္မတ နှင့်မိသဟာယဖွဲ့နိုင်ပြီးဟု သတ်မှတ်၍ မရပါ။ သို့မဟုတ် သမ္မတကိုမည်မျှသိကျွမ်းစေကာမူ သမ္မတဖက်မှ ထိုသို့ တုန့်ပြန်မှုမရှိသောကြောင့် သူတို့နှစ်ဦးစပ်ကြား မိသဟာယဖွဲ့ခြင်း မရှိနိုင်ပါ။

ဘုရားသခင်နှင့် ဆက်ဆံရာတွင်လည်း ထိုနည်းဥပဒေအတိုင်းပင် ဖြစ်သည်။ အန္တန္တန်နိုးရှင် ဘုရားနှင့် ကျွန်ုပ်တို့စပ်ကြားကောင်းမွန်စွာ တည်ဆောက်ထားသော မိသဟာယဖွဲ့ခြင်း ရှိမည်ဆိုလျှင် ဆုတောင်းသမျှ အဖြေရရှိပြီး ကောင်းစားလျက်ကောင်းကြီးမင်္ဂလာ ခံစားရသော အသက် တာဖြင့် အသက်ရှင်ခွင့်ရရှိလိမ့်မည်။

၁။ အလင်းဖြစ်တော်မူသောဘုရားသခင်နှင့် မိသဟာယဖွဲ့သောသူများ မိသဟာယဖွဲ့ခြင်း၏နက်နဲမှုသည် လူတစ်ယောက်နှင့်တစ်ယောက်မတူပါ။ အချို့သော သူတို့အတွက် မိသဟာယဖွဲ့ခြင်းဆိုသည်မှာ တစ်ဦးနှင့်တစ်ဦးမျက်နှာကြည့်၍ မှတ်မိလျှင် မင်္ဂလာပါဟု နှုတ်ခွန်းဆက်သခြင်း ဖြစ်နိုင်သည်။ သို့သော် အချို့သောသူတို့အတွက်မူကား လျှို့ဝှက်ချက်များကို အချင်းချင်းဖော်ထုတ်ပြသသည့်အဆင့်သို့ ရောက်လိမ့်မည်။ ဘုရားသခင်နှင့်မိသဟာယဖွဲ့ခြင်းလည်း ထိုသို့ဖြစ်လိမ့်မည်။ သူကိုယ့်ကြည်ကြောင်း သိမှတ်မည် ဆိုလျှင် ဘုရားသခင်အနေဖြင့် သင့်အားအသိအမှတ်ပြုလျက် သူနှင့်ကောင်းမွန်စွာ မိသဟာယဖွဲ့နိုင်လိမ့်မည်။

ဘုရားသခင်နှင့် ဒါဝိဒ်တို့စပ်ကြားတွင်ရှိသော ဆက်ဆံရေးသည် အလွန်တည်ကြည်လေး နက်မှုရှိကြောင်း သမ္မာကျမ်းစာမှဖော်ပြထားသည်။ ဒါဝိဒ်သည် သူ၏စိတ်တော်နှင့်တွေ့ကသောသူအဖြစ် ဘုရားသခင် အနေဖြင့် အသိအမှတ်ပြုခဲ့သည်။ ဒါဝိဒ်သည် ဘုရားသခင်အပေါ်ချစ်ခြင်း၊ ရိုသေလေး မြတ်ခြင်း၊ အခြေအနေနှင့် သက်ဆိုင်မှုမရှိသော အားကိုးယုံကြည်မှုများထားရှိသည်။ ဒါဝိဒ်ကလည်း “အကျွန်ုပ်သည် ဖိလိစ္စတိုလူတို့ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ် လက်၌ အပ်တော်မူသည်လော” ဟု ထာဝရဘုရားကို မေးလျှောက်လျှင်ထာဝရဘုရားက “သွားလော့။ ငါသည် ဖိလိစ္စတို လူတို့ကို သင့်လက်သို့ ဆက်ဆံအပ်မည် ဟု မိန့်တော်မူသည့်အတိုင်း ” (၂ ရာ ၅:၁၆) ဒါဝိဒ်သည်လည်း မေးလျှောက်သော် ထာဝရဘုရားက “တည့်တည့်မတက်ရ၊ သူတို့ နောက်သို့ဝိုင်း၍ ပိုးစာတောတဖက်၌ချီရမည်။ ပိုးစာပင်ဖျား၌ စစ်ချိသံကိုကြားသောအခါ ကြီးစားလော့။ ထိုအခါဘုရားသည် ဖိလိစ္စတို လူတို့ကို လုပ်ကြံခြင်းမှာ သင့်ရှေ့မှာကြွသွားလိမ့်မည်” ဟု မိန့်တော်မူ သည့်အတိုင်း (၂ ရာ ၅:၂၄-၂၄)

စစ်ချိသွားသည့်နေရာတိုင်းတွင် အောင်မြင်စေရန် ဘုရားသခင်အနေဖြင့် ဒါဝိဒ်ကို အသေစိတ်လမ်းညွှန်ချက်ကိုပေးခဲ့သည်။ ဘုရားသခင်နှင့် ဒါဝိဒ်တို့စပ်ကြားတွင်ရှိသော မိသဟာယဖွဲ့ခြင်း ဖိုးရိုးသော်ကျွန်ုပ်တို့အနေဖြင့်လည်း ဆုတောင်းချက်မှန် သမျှအဖြေရရှိ လိမ့်မည်။ အကယ်၍ ဘုရားသခင်၏ သားသမီးအမှန်ဖြစ် လျက်ပင် ဆုတောင်းချက်အဖြေမရဘဲရှိခဲ့သော် “ဘုရားသခင်နှင့် စစ်မှန်သော မိသဟာယဖွဲ့ခြင်းရှိပါသလား” ဟု မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်လိမ့်မည်။ လူတို့သည် သမ္မာကျမ်းစာနှင့်ဆိုင်သော အသိပညာကို လက်တွေ့ကျင့်သုံးနိုင်ဖို့ အားမ ထုတ်ဘဲ ဦးနှောက်ထဲတွင် စုဆောင်းကာ သိမ်းထားလေ့ရှိကြသည်။ ထိုသို့ပြုလုပ်ရမည့်အစား “ ငါသိကျွမ်းခဲ့ရတဲ့ ဘုရားသခင်နှင့် မိသဟာယဖွဲ့ပြီးပြီလား။ ဒီလိုစဉ်းစားတွေးခေါ်တာမှန် ကန်မှုရှိပါ သလား ” ဟုဝေဖန်ပိုင်းခြားသင့်ပါသည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်ကို လေ့လာတတ်ကျွမ်း သည်ထက် ထိုသမ္မာတရားအတိုင်း အသက်ရှင်ခြင်းသည် သာ၍ အရေးကြီး သည်။ သမ္မာတရားအသိကို လက်တွေ့ကျင့်သုံးသောအခါ ဘုရားသခင်ထံမှ ခွန်အားနှင့် ဆုတောင်းချက်အဖြေကို ရရှိနိုင်လိမ့်မည်။ ဘုရားသခင်နှင့် နက်နဲသောမိသဟာယဖွဲ့ခြင်းဖို့ ကျွန်ုပ်တို့၏ စိတ်နှလုံးအရေဖျားကို နှေးဦးစွာ လီးဖြတ်ရမည်။ အသင်းသားနှစ်ဦးရှိကြည့် ဆိုပါစို့။ လူတစ်ယောက်သည် စိတ်နှလုံးအရေ ဖျားလီးဖြင်းမရှိဘဲ အလုပ်ကို ကြိုးစား၍ လုပ်ကိုင်သကဲ့သို့ အခြားတစ်ဦးသည် စိတ်နှလုံးအရေဖျားလီး၍ အလုပ်ကိုသစ္စာရှိ၍ လုပ်ဆောင်သည် ဆိုပါစို့။ ထိုသူနှစ်ဦးတို့၏ အမှုကိစ္စသည် ခြားနားမှုရှိလိမ့်မည်။ ပထမလူသည် စိတ်နှလုံးမပြောင်းလဲဘဲ စိတ်အား ထက်သန်စွာ အလုပ်ကိုကြိုးစား၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။ သူ၏လုပ်ဆောင်ချက်ကို အသိအမှတ်မပြုသောအခါ မကောင်းသည့် စိတ်ခံစားချက်များ ဝင်လာလေ့ရှိသည်။ သူ့အပေါ်သို့ခက်ခဲမှုကျရောက်လာသောအခါ သူ၏တာဝန်ဝတ္တရားကို လက်လျှော့ တတ်သည်။ အခြားတစ်ဦးဖြစ်သော စိတ်နှလုံး အရေဖျားလီးသောသူသည် မိမိလုပ်ငန်းအပေါ်သစ္စာ ရှိသောသူ ဖြစ်သည်။ သူစဉ်းစားထားသည့်အတိုင်း မလုပ်ဆောင်နိုင်သောသူတို့နှင့်ပင် သင့်သင့်မြတ်မြတ် နေထိုင်နိုင်ဖို့သူသည် ကြိုးစားလိမ့်မည်။ သူသည်ဒုက္ခ အခက်အခဲနှင့်ရင်ဆိုင်နေရစဉ်မှာပင် ဘုရားသခင်ကို ယုံကြည်သူ၏လုပ်ငန်းတာဝန်ကို ကျေပြန်စွာ လုပ်ဆောင်လိမ့်မည်။ ထိုသို့အကောင်းအထည် ဖော်နိုင်ဖို့ အားကြီးစွာ ဆုတောင်းလိမ့်မည်။

၂။ ကျွန်ုပ်တို့၏ စိတ်နှလုံးအရေဖျားလီးရမည် အလင်းထဲတွင် တည်ရှိသောဘုရားသခင်နှင့် မိသဟာယဖွဲ့လိုလျှင် တရားသဖြင့် စီရင်ခြင်း၊ ကရုဏာတရား၊

သစ္စာတရားတို့ကို သင်သည်လက်ကိုင်ပြုထားရလိမ့်မည်။ (မ ၂၃:၂၃) ဖါရိုရှ်နှင့် ကျမ်းတတ် ပုဂ္ဂိုလ်တို့သည် ပင်စိမ်းရွက်မှစ၍ ဆယ်ဖွဲ့တစ်ဖွဲ့ကိုထည့်ဝင်လျှင်ဒါနိုးခွဲကြသော်လည်း စိတ်နှလုံးအရေဖျားလီးခြင်း မခံခဲ့ကြသောကြောင့် ခရစ်တော်အနေဖြင့် ကဲ့ရဲ့ရှုတ်ချခဲ့သည်။ ထိုသို့ဆိုလျှင် တရားသဖြင့် စီရင်ခြင်း၊ ကရုဏာတရား၊ သစ္စာတရားနှင့် ဆက်နွယ်နေသောအကြောင်းအရာများစွာမှာ အဘယ်နည်း။

တရားသဖြင့်စီရင်ခြင်းဆိုသည်မှာ ဒုစရိုက်အပြစ်များကို စွန့်ပစ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုစောင့်ရှောက်ခြင်း၊ ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကိုနာခံခြင်းဖြစ်သည်။ ကရုဏာစိတ်ထားခြင်းဆိုသည်မှာ မိမိတာဝန်ကို ကျေပြန်စွာထမ်းဆောင်ခြင်းဖြစ်သကဲ့သို့ သစ္စာစောင့်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ သဘောသဘာဝထဲတွင် ပူးပေါင်းပါဝင်ခြင်းကို ဆိုလိုသည်။ အလင်းထဲတွင် လျှောက်လှမ်းကာ ဘုရားသခင်နှင့် မိသဟာယဖွဲ့နိုင်ဖို့ မိမိစိတ်နှလုံးကို အရေဖျားလီးကာ ဖြုတ်သန့်ရှင်း ဖြောင့်မတ်စေရန် ပြုပြင်ထားရမည်။

ထိုသို့စိတ်နှလုံးအရေဖျားလီးသည်နောက် ဘုရားသခင်သည် သင်၏ဆုတောင်းခြင်းကို အဖြေပေး၍ ကောင်းကြီးမင်္ဂလာများကို လျှင်မြန်စွာပေးလိမ့်မည်။ ထိုကောင်းကြီးမင်္ဂလာများသည် ဘုရားသခင်နှင့် မိသဟာယဖွဲ့ခြင်း၏ သက်သေအထောက်အထားဖြစ်သည်။ မှားယွင်းသောတရား များကို ကျင့်သုံးခြင်းအပေါ် ရပ်တန့်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလက်တွေ့ ကျင့်သုံးခြင်းအားဖြင့် အလင်းထဲတွင် လျှောက်လှမ်းမည်ဆိုလျှင် ကျွန်ုပ်တို့၏ စိတ်နှလုံးသည်ဖြူစင် သန့်ရှင်းမှုရှိလာမည်။ ဘုရားသခင်တားမြစ်ထားသော အရာများကိုရှောင်ရှားလျက် ကျွန်ုပ်တို့ ရှောင်ရှားရမည့် အပြစ်ကို ရှောင်ရှားခြင်း၊ ဘုရားသခင်၏ ပညတ်တော်ကို လက်တွေ့ကျင့်သုံးခြင်း၊ ဘုရားသခင်ပေးအပ်သည့်တာဝန်ကို ပြီးမြောက်စေခြင်းတို့သည် အပြစ်တရားကိုရပ်တန့်စေခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် စိတ်နှလုံးအရေဖျားလီးခြင်း၏ ဖြစ်စဉ်တစ်ရပ်ဖြစ်သဖြင့် စိတ်နှ လုံးထဲမှအညစ်အကြေးများကို အပြင်သို့စွန့်ပစ်ပြီး သမ္မာတရားကို ဖြည့်ဆည်းထားခြင်းဖြစ်သည်။

သာဓက၊ တစ်ဦးနှင့်တစ်ဦးမပုန်းကြန့်တတ်ဘဲ ဘုရားသခင်မိန့်မှာထားခဲ့သည်။ သင်၏စိတ် ထဲမှ အမုန်းတရားကိုထုတ်ပယ်ကာ မေတ္တာတရားကို အစားထိုး၍ ထည့်ထားခြင်းသည် စိတ်နှလုံး ရေဖျားလီးခြင်းဖြစ်သည်။ အကယ်၍ သင်သည်သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံခဲ့ပြီး သည့်တိုင် အောင် နေချင်းညချင်းဆိုသလို တစ်ဦးတစ်ယောက်၏ လုပ်ဆောင်ချက်ဖြင့် စိတ်နှလုံးအ ရေဖျားလီး နိုင်မည်မဟုတ်ပါ။ သင်၏ဇာတိအသွေးအသားနှင့် ဆိုင်သောတတ်မတ်စိတ်၊ အပြစ်ကျူး လွန်ခြင်း၊ ဒုစရိုက်ကျူးလွန်တတ်သောသဘောသဘာဝကို အမြစ်ပြတ်ချေမှုန်း နိုင်သည့်တိုင်အောင် စိတ်နှလုံးအ ရေဖျားလီးရမည်။ နှေးဦးစွာအပြစ်ကျူးလွန်၍ ခေါက်ရိုးကိုးနေသည့် အပြစ်အမှုကို ပြုပြင်ရမည်။ သင်၏ဆေးလိပ်သောက်ခြင်း၊ သေရည်သေရက်သောက်စားခြင်းကို ဖြတ်တောက်ရမည်။ သို့မဟုတ် အလွယ်တကူ ဒေါသအမျက်ထွက်ခြင်း၊ သူတစ်ပါးကိုဆန့်ကျင်ပြောဆိုတတ်သည့်အလေ့အထကို ဖြုတ် ပစ်ရမည်။

ဇာတိအသွေးအသားနှင့်ဆိုင်သော အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်စေပြီးမှ ထိုအပြစ်နှင့် ဆိုင်သော တတ်မတ်သည့်စိတ်ကိုရပ်တန့်စေရမည်။ အပြင်ဖက်မှကြည့်၍ မမြင်ရသော်လည်း စိတ်ထဲတွင်မုန်းတီးခြင်း၊ မနာလိုမှု၊ သဝန်တိုခြင်း၊ လောဘစိတ်၊ အတ္တစိတ်၊ မတရားသော မေထုန်ပြုလို သည့်စိတ်များရှိခဲ့သော် ပြင်ပသို့ရောက်လာသည်အထိ ဆွဲထုတ်ကာ စွန့်ပစ်ရမည်။ ထိုအရာများကို အလွယ်တကူစွန့်ပစ်၍မရခဲ့သော် အစာရှောင်လျက်ဆုတောင်း ဆက်ကာပုံ ရန်လိုအပ်မည်ဖြစ်ပြီး ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီပံ့ပိုးမှု ဘုရားသခင်၏ကျေးဇူးတော်၊ ခွန်အား များရရှိ သည့်နောက် ထိုအပြစ်များကိုအောင်မြင်ကျော်လွှားနိုင်လိမ့်မည်။ သင်၏စိတ်ထဲတွင်ရှိသော အပြစ်များကို အားလုံးသုတ်သင်ဖယ်ရှားပြီးမှ ဘုရားသခင်နှင့်သာ၍ နီးစပ်သောမိသဟာယကို ဖွဲ့နိုင်လိမ့်မည်။

၃။ အလင်းထဲတွင် လျှောက်လှမ်းခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်သောသူဖြစ်နိုင်သည် “ ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ကျင်လည်လျှင် အချင်းချင်း မိသဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေး တော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ ” (၁ယော ၁:၇) သမ္မာတရား တည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ လိုက်လျှောက်ပြီးမှ ကိုယ်တော်နှင့် မိသဟာယဖွဲ့လျက် သူ၏သားသမီးဖြစ်ရသော အခွင့်ကိုအပြည့်အဝရရှိကြ လိမ့်မည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့အပြစ်များကို ဘုရားသခင်၏ သားတော် ယေရှုခရစ်သွန်းလောင်းခဲ့သော အသွေးတော်မှ မည်သို့စင်ကြယ်စေရန် ဆေးကြောမည်နည်း။

ယေရှုကလည်း “ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမ သောက်လျှင် သင်တို့၌ အသက်မရှိ။ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်းသောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကိုနောက်ဆုံးသောနေ့၌ ငါထမြောက်စေမည် ” (ယော ၆:၅၃-၅၄) ဟု မိန့်တော်မူ၏။

ဤကျမ်းပိုဒ်တွင်လူသားဟု ရေးသားထားသောသူသည် သခင်ယေရှုကိုဆိုလိုသည်။ ယော ၁:၁၄ တွင်ဖော်ပြထားသည့်အတိုင်း သခင်ယေရှုတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူဇာတိ အသွေး အသားကိုခံယူကာ လောကသို့ကြွလာသဖြင့် အသားဟရေးသားထားသည်။ ထို့ကြောင့်လူသား၏ အသားကိုစားခြင်း ဆိုသည်မှာ သမ္မာကျမ်းစာ(၆၆)အုပ်ကိုလေ့လာ၍ ခံယူခြင်းကိုဆို လိုသည်။ အသွေးကိုသောက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လိုက် လျှောက်ခြင်းကိုဆိုလိုသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အစာအဟာရအဖြစ်စားသုံးသောအခါ ကျမ်းစာ အုပ်မှ သမ္မာတရားသည် ကျွန်ုပ်တို့အတွက် အဟာရဖြစ်လျက် စိတ်ထဲတွင်ကျူးလွန်သော အပြစ်၏သဘော သဘာဝသည် တစ်ပြေးတစ်ပျောက်ကွယ်သွားလိမ့်မည်။ ထို့နောက် ကျွန်ုပ်တို့သည် သမ္မာတရား၏ လူဖြစ်ကြလိမ့်မည်။ ထိုသို့သော သူတို့အနေဖြင့် ဘုရားသခင်နှင့် မိသဟာယဖွဲ့ထားပြီးဟု ပြောဆိုနိုင်ကြလိမ့်မည်။ ထိုသို့ မိသဟာယဖွဲ့ ခြင်းဖြင့် အလင်းထဲတွင် လျှောက်လှမ်းနေရသည့် ဝိညာဉ်လူဖြစ်ကြလိမ့်မည်။

လောကသည် အပြစ်ဒုစရိုက်နှင့်ပြည့်ဝလျက်ရှိသည်။ ဝိညာဉ်သဘောအရ လောကသည် မှောင်မိုက် ၏။ ချုပ်ထားခြင်းခံနေရသဖြင့် ကောင်းမြတ်ခြင်း၊ မေတ္တာတရားကိုတွေ့ဖို့ ခက်ခဲလှပေသည်။ ဤနောက်ဆုံးတောကာလတွင် ဘုရားသခင်၏ နှုတ်ထွက်စကားကို သင်၏ဝိညာဉ်အစာအဖြစ် အားရပါးရစားသုံးပြီးမှ လက်တွေ့ကျင့်သုံး လိမ့်မည်ဟု ကျွန်ုပ်အနေဖြင့် မျှော်လင့်မိပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဘုရားသခင်နှင့်သာ၍ နီးစပ်မှုရှိသော မိသဟာယဖွဲ့ခြင်းရှိလျက် ကြွယ်ဝပြည့်စုံသော ကောင်းကြီးမင်္ဂလာများခံစားဖို့ ကျွန်ုပ်ဆုတောင်းပါ၏။



“ဆုတောင်းသောအခါ အဘယ်ကြောင့် အသံလွှင့်လျက်အဘယ်ကြောင့်ကြွေးကြော်ရ မည်နည်း”

မေးခွန်း: တိတ်ဆိတ်စွာဆုတောင်းခြင်းသည် ဘုရားသခင်ကိုလေးစားရာရောက်ပြီး သန့်ရှင်းသည်ဟု အချိန်ကြာမြင့်စွာက ပြန်ပို့အနေဖြင့် ယူဆထားခဲ့သည်။ မှန်ပါသလား။

အဖြေ “ငါ့ကို ခေါ်လော့ငါထူးမည်။ ငြာ်း ဝေ ဘ အ ရ ဘ ၊ သင်မသိနိုင်အောင်နက်နဲသောအရာ တို့ကို ငါပြမည်။” (ယေရ ၃၃:၃) ဆုတောင်းခြင်းဖြင့် ဘုရားသခင် ကို ခေါ်သော အခါ အဖြေပေးမည့်ကတိဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အကျိုး မရ ဝေ ဘ အ ရ ဘ ၊ များ ကို တွေးခေါ်လျက်ငိုက်မြည်း အိပ်ပျော်ရမည့်အစားစိတ်ထဲမှအပြည့်အဝအာရုံစိုက်လျက်အော်ဟစ်ကြွေးကြော်ကာဆုတောင်းဖို့သင့်တော်သည့်အချိန်ဖြစ်သည်။ ကျွန်ုပ်တို့၏ အိမ်နီးချင်းများကို အနှောက်အယှက်မဖြစ်စေလိုသောကြောင့် မိသားစုဝတ်ပြုရာ၌ တိတ်ဆိတ်စွာ ဆုတောင်းကြသကဲ့သို့ ဘုရားကျောင်းတွင် ဝတ်ပြုရာ၌လည်း တိတ်ဆိတ်စွာ ဆုတောင်းကြလေ့ရှိသည်။ သို့သော် ထိုသို့သော အခြေအနေမှလွဲ၍ အော်ဟစ်ကာဆုတောင်းရန် သင့်တော်မှု ရှိသည်။ ထိုသို့အော်ဟစ် ရန် ဘုရားသခင်အလိုရှိသည်။

ဝိညာဉ် နှင့် ဆိုင်သော အရာ များကို အတွေ့အကြုံအဖြစ်ရရှိလိမ့်မည်။ ထို့နောက် ယေရှု၏စစ်မှန်သော သက်သေခံဖြစ်လျက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သက်သေထူခွင့်ရရှိလိမ့်မည်။

အော်ဟစ်လျက်ဆုတောင်းခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်ကိုက်ညီသဖြင့် ဆုတောင်း ချက်အဖြေရနိုင်သော သောတံဖြစ်သည်။ ပထမလူသား အားသည် ဘုရားသခင်၏ စကားကို နားမထောင်ဘဲ ကောင်းမကောင်းသိနိုင်သော အသီးကိုစားခြင်းဖြင့် အပြစ်သားဖြစ်သည်။ ထို့နောက်လူတိုင်း ဆင်းရဲပင်ပန်းကြီးစွာ လောကတွင် အလုပ်လုပ်ကြလျက် ရှိသည်။ (ကမ္ဘာ ၃:၁၇-၁၉) သခင် ယေရှု ခရစ်တော် လောကတွင် လက်ဝါးကပ်တိုင်ပေါ်ဝယ် အသေခံခဲ့ရပြီး ရှင်ပြန်ထမြောက်ခြင်းဖြင့် ထိုမျိုးဆက်ကျိန်စာမှန်သမျှ ဖြတ်တောက်ခဲ့သော်လည်း လူတို့သည် ဆက်လက်၍ ခက်ခဲပင်ပန်းမှုများ ဖြင့် အလုပ်လုပ်ပြီးမှ စားသောက်ခွင့် ရရှိကြသည်။ “အဘယ်သို့နည်းဟူမကား သင်တို့နှင့်အတူရှိစဉ်အခါ အလုပ်မလုပ် ချင်သောသူမည်သည်ကား အစာကိုမစားစေနှင့်ဟု ပညတ်ထားကြပြီ။” (၂ သက် ၃:၁၀) ထို့ကြောင့် ကျွန်ုပ်တို့သည် လည်း ဆုတောင်းသော အခါ ခေါ်ဝေါ်ထွက် သည် တို့ ငါ ဝေ ဘ အ ရ ဘ ၊ ပင်ပန်းကြီးစွာဆုတောင်းရမည်။

မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏ အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့” (မ ၆:၆) ဟုဖော်ပြထားလျက်ပင်အဘယ်ကြောင့်ဆုတောင်းသောအခါ အော်ဟစ်လျက် ဆုတောင်းရမည်နည်းဟု လူ အ ချ ဝ ဟု အ တွ က စောဒကတက်စရာဖြစ်လာသည်။ ဤနေရာတွင် ဝိညာဉ်တော်၏ မှတ်သွင်းခြင်း ဖြင့်ရေးသားခဲ့သည့် သမ္မာကျမ်းစာ၏ ဝိညာဉ် ရေးရာအနက် အဓိပ္ပာယ်ကိုသိဖို့လိုသည်။

သခင်ယေရှုသည် ညလုံးပေါက်တောင်ပေ ၇ တွင်လည်းကောင်း (လု ၆:၁၂) တစ်ဦးတည်း မိုးမလင်းမီ တော်အရပ်၌သော်လည်းကောင်း (မာ ၁:၃၅) ဆုတောင်းခဲ့သည့်မှတ်တမ်းရှိသော်လည်း တိတ်ဆိတ်သောအခန်းသို့ ဝင်၍ ဆုတောင်းခဲ့သည့် အထောက်အထား မ ရ ဝ ပါ ။ ဒ် ယေလသည် ပြတင်းပေါက် ကို ဖွင့်၍ ယေရှုဆလင်မြို့ဖက်သို့ လှည့်ကာ တနေ့(၃) ကြိမ်ဆုတောင်းခဲ့သကဲ့သို့ (မိ ၁၀) ပေတရသည် ဆုတောင်းနေရာတွင် ဆုတောင်းခဲ့သည်။ (တ ၁၆:၁၃-၁၆) သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ အော်ဟစ် လျက် ကြွေးကြော် ရန် ဆုတောင်းခဲ့ကြသည်။

ခင် ယေ ရှု အ နေ ဖြ ဝ တိတ်ဆိတ်သော အခန်း ထဲသို့ ဝင်၍ ဆုတောင်းခြင်း သို့ ဝင်၍ အကြောင်းရင်းကားအဘယ်နည်း။ သမ္မာကျမ်းစာမှ ဖော်ပြထားသည့် အခန်း ဆိုသည်မှာ လူ၏စိတ်နှလုံးကိုဆို လိုသည်။ အခန်းတံခါးကို ပိတ်ပြီး ပြင်ပလောကနှင့်အဆက်အသွယ်ဖြတ်နိုင်သကဲ့သို့ စိတ်နှလုံးတံခါး ကိုပိတ်ကာ စိတ်ဓာတ်ပျံ့လွင့်မှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ရှုပ်ထွေးမှုများကို ဖယ်ရှားလျက်ဆုတောင်းနိုင်သည်။

သခင်ယေရှုအနေဖြင့် ဤသွန်သင်ချက်ကို ပေးရသည့်အကြောင်းရင်းမှာ မိမိဆုတောင်း ချက်ကိုကြား လိုသောသဘောဖြင့် လမ်းဆုံလမ်းခွဲ များ၌ဆုတောင်းနေကြသော ဖာရိရှုများ၏ အမှားကို ထောက်ပြလိုသော သဘောဖြင့် သွန်သင်ခြင်း သာ ဖြစ်သည်။ သူတို့ဆုတောင်းသည့်စဉ် ဘုရားသခင်အ နေဖြင့် နှစ်သက်ခြင်း မ ရ ဝ ဟု သခင် ယေ ရှု အနေဖြင့် သွန်သင်ခဲ့သည်။ တစ်နည်းအားဖြင့် စိတ်ထဲမှအလေး အနက်ထား၍ ဆုတောင်းဖို့ တိုက်တွန်း ခြင်းဖြစ်သည်။

ထို့ကြောင့် လောကီသားများ၏ ဆုတောင်းသကဲ့သို့ မြောက်မြားစွာသောစကား လုံးများဖြင့် ဆုတောင်း ဖို့မလိုဘဲ လူတို့၏ စိတ်နှလုံးကို သိတော်မူသောသူ၊ အခြေအနေအရပ်ရပ်ကို နားလည်သောသူ၊ အရာ ခပ်သိမ်းကို ထိန်းချုပ်နိုင်သော အရှင်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ဆုတောင်းရမည်။

ဤ နေ ရ ဘ တွ ဝ င် ကျွန်ုပ်တို့သိထားရမည့်အချက် တစ်ချက်ရှိသည်။ ကျွန်ုပ်တို့၏ စိတ်တွင်ရှိ သော ခံစားချက်၏ နက်နဲမှုကို ဘုရားသခင်ကနားလည်နိုင်သော်လည်း ကောင်းကင်တမန်များမှ မသိနိုင်ပါ။ ထို့ကြောင့် နှုတ်ပါးစပ်မှ အသံကျယ် လောင်စွာ အသံထွက်သည့်တိုင်အောင် ဆုတောင်း ဖို့လိုသည်။ ထိုဆုတောင်းသံများကို ကောင်းကင်တမန်မှနားထောင်ကာ ကြားခံ ရသည့် အတိုင်း ကောင်းကင်တမန်မင်းထံသို့ လျှောက်တင်ကာ ထိုကောင်းကင်မန်မင်းက ဘုရားသခင်၏ ပလ္လင်တော်သို့ လျှောက်တင်ရလေ့ရှိသည်။ ထိုသို့ကျွန်ုပ်တို့၏အော်ဟစ်ကြွေးကြော်သည့်ဆုတောင်းသံကို ဘုရားသခင် ထံသို့ပို့ဆောင်သည့်နောက် ကျွန်ုပ်တို့၏ ဆုတောင်းချက်အဖြေရရှိခြင်း ဖြစ်သည်။

“ဆုတောင်းသောအခါ သင်၏ တိတ်ဆိတ်သော အခန်းသို့ ဝင်လော့” ဆိုသောသွန်သင်ချက်၏ အနက်အဓိပ္ပာယ် “သင်သည် ဆုတောင်းသောအခါ ဆိတ်ညံ့ရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်၏ အဖ ကို ဆုတောင်းလော့ ။

သမ္မာကျမ်းစာနှင့်ဆိုင်သော အသုံးအနှုန်းများ။

◆ အခြားသောဘာသာစကားဖြင့် ခြင်းဆိုသည်မှာ အဘယ်နည်း။

၁ ကော ၁၂:၁၀ တွင်ဖော်ပြထားသည့် အခြားသောဘာသာစကားသည် ဝိညာဉ်ဆုကျေးဇူးများ အနက် တစ်မျိုးဖြစ်သဖြင့် သူ၏သားသမီးတိုင်းပြောနိုင်ဖို့ ဘုရားသခင်အလို (၁ ကော ၁၅:၄) ရိုတော်မူ၏။ အခြားသောဘာသာစကားကို ပြောရာ၌ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် လျှို့ဝှက်သော အကြောင်းအရာကိုပြောဆိုခြင်း ဖြစ်သည်။ ထို့ကြောင့်စာတန်နှင့်နတ်ဆိုးများမှ ကျွန်ုပ်တို့၏ဆုတောင်း ချက်ကို အနှောက်အယှက်မပြုနိုင်တော့ဘဲ ထိုဘာသာစကားကို အသုံးပြုခြင်းဖြင့် ဆုတောင်းသောအခါ ဝိညာဉ်ရေးရာ တိုးတက်ရင့်ကျက်မှုကိုလည်းရရှိစေ လိမ့်မည်။ အခြားသောဘာသာစကားအားဖြင့် ဆုတောင်းသောအခါ အသစ်တစ်ဖန်သန့်ရှင်းသော ဝိညာဉ် တော်သည် ကျွန်ုပ်တို့၏စိတ်ထဲတွင် အသက်ရှင်တော်မူသည်ဖြစ်၍ သူသည်ကိုယ်စား ပြုဆုတောင်းသူ ဖြစ်လာသည်။ ထိုအခါ ကျွန်ုပ်တို့ နားမလည်သော အရာ၊ မကောင်းသောအရာတို့ကို ဘုရား သခင်ထံသို့ သူသည် ဆုတောင်းလျက် ကိုယ်တော်၏ မျက်မှောက်တွင် အသင့်တော်ဆုံးသောအဖြေကို ကျွန်ုပ်တို့ရရှိကြလိမ့်မည်။ ထို့နောက် ဆုတောင်းခြင်း၏ အဖြေကို လျှင်မြန်စွာရရှိကြလိမ့်မည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြည့်ဝလျက် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှု၊ စမ်းသပ်စစ်ဆေးခြင်း၊ ဆင်းရဲဒုက္ခစသည်တို့ကို ရင်ဆိုင်ရသော်လည်း ကျော်လွှားအောင်မြင်ခွင့်ရရှိ ကြလိမ့်မည်။ ထို့နောက် ဘုရားသခင် နှင့် ရှင်းလင်းပြတ်သားသော မိသယဖွဲ့ခြင်းကိုရရှိလျက် ဝိညာဉ် တော်သည် ဘုရားသခင်၏ လျှို့ဝှက်ချက်ကိုပင် ဖောက်ထွင်းသိမြင်နိုင်စွမ်းရှိသဖြင့် ဆုတောင်းခြင်းအရာ၌ အားကြီးသောသူသည် အနာဂတ်တွင်ဖြစ်လာမည့်အရာကိုသိနိုင်လိမ့်မည်။ ဤသို့သောနည်းလမ်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံကို မျှော်လင့်ခြင်းနှင့် သာ၍ ပြည့်ဝသည်သာမက ယုံကြည်ခြင်း အရာ၌ အားကြီးလျက် အခြားသောဘာသာစကားဖြင့် သာ၍ ဆုတောင်းနိုင်လိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့၏ ဝိညာဉ်တော်သည် သာ၍ကြွယ်ဝလာမည်။ သို့သော် ၁ ကော ၁၄:၁၄ တွင်ဖော်ပြထားသည့် အတိုင်း အခြားသောဘာသာ စကားအားဖြင့် ဆုတောင်းသောအခါ အသိပညာအတွက်အကျိုးမရှိပါ။ ထို့နောက် ကျွန်ုပ်တို့အနေဖြင့် စိတ်နှလုံး၊ အသိဉာဏ်အားဖြင့် ဆုတောင်းဖို့လိုသည်။ အခြားသောဘာသာစကားဖြင့်ဆုတောင်းခြင်းသည် ဝိညာဉ်အားဖြင့် ဆုတောင်းခြင်းဖြစ်သည်။ ထိုဘာသာစကားအားဖြင့် ဝိညာဉ် ရေးရာကြွယ်ဝချမ်းသာမှု ကို ဘုရားသခင်ထံတောင်းခံနိုင်သည်။ သို့သော် အသိတရားအားဖြင့် ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်၏ နိုင်ငံတော်နှင့်မြေထဲခြင်းတရားကို ရှေးဦးစွာ ရှာဖွေခြင်းဖြစ်၍ မိသားစု၊ အလုပ်၊ စီးပွားရေးလုပ်ငန်းနှင့်ဆိုင်သော ပြဿနာ၏အဖြေကို နှလုံးသားထဲမှရှာဖွေ ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အခြားသောဘာသာစကား မသိသောဘာသာစကား အားဖြင့်သော်လည်းကောင်း၊ ဦးသောဘာသာစကားဖြင့်သော်လည်းကောင်း ကြီးစွာဆုတောင်းသဖြင့် ဝိညာဉ် ရေးရာ၌ အားကြီးသော သူဖြစ်ဖို့ ကျွန်ုပ်တို့မျှော်လင့်ပါသည်။

ပြည်ပမှပေးစာတစ်စောင်

“ကျွန်မ၏မြေးမသည်လမ်းမလျှောက်နိုင်ဘဲ(၈)နှစ်ကြာဖြင့်ခွဲရာမှယခုတဖန် လမ်းလျှောက်နိုင်ပါပြီ”

ကျွန်မတို့မိသားစုသည် လူဦးရေများ၍ ဆင်းရဲသောမိသားစုဖြစ်သည်။ နေ့စဉ်ဆင်းရဲခြင်း ဖက်ကိုခံစား ခဲ့ရသည်။ ထိုသို့ဖြစ်နေစဉ် ကျွန်မ၏မြေးမလေးသည် ငယ်စဉ်ဘဝမှစ၍ အာဟာရချို့တဲ့မှုကြောင့် လမ်းမလျှောက်နိုင် သည်မှာ(၈) နှစ်ရှိပြီဖြစ်သည်။ သူမ၏အသက်လည်း(၈)နှစ်ဖြစ်သည်။ သူမသည်အိမ်ထဲ

မှ အိမ်ပြင်သို့ ထွက်၍ မရပါ။ ထို့ပြင် မြေးမလေးအာနီယာကို ဆက်လက်မပြုစုနိုင်သောကြောင့် အသက် (၃) နှစ်အရွယ်တွင် သမက်ဖြစ်သူသည် နေအိမ်မှ ထွက်သွားခဲ့သည်။ ကျွန်မ၏ သမီးက သဘာဝနိယာမစောင့်ရှောက်ခဲ့ရသည်။

ကျွန်မသည် ဆင်းရဲသဖြင့် ဘုရားကျောင်းမှန်မှန် တက်ဖို့ပင် အခက်အခဲရှိနေတတ်သည်။ သို့သော် ၂၀၁၃ ခုနှစ်တွင် ပါစတာဘိုဆက်တာဘုန်းဦးဆောင်သည့် စေတနာ့အသင်းအသင်းတော် သို့ရောက် ရှိခဲ့သည်။ ပါစတာ ဂျေရော့က်လီ၏တရားဒေသနာသည် ကျွန်မ၏စိတ်သောကကို များစွာ သက်သက် သက်သာ ၍ ပေါ့ပါးစေခဲ့ကြောင်း သိခဲ့ရသည်။ တနင်္ဂနွေ ဥပုသ်နေ့ကို ကောင်းစွာစောင့်ရှောက်ခြင်း၊ ဆယ်ဖို့တစ်ဖို့ပုံမှန်လျှူဒါန်းခြင်း၊

သခင်ဘုရား၏အလိုတော်ကို လိုက်လျှောက်ခြင်းဖြင့် ကောင်းကင်နိုင်ငံ တွင် သာ၍မွန်မြတ်သည့်အခန်းသို့ ရောက်မည်ဟု ရှင်းလင်းစွာသဘော ပေါက်ခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တွင် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ထူးခြားစွာထို့ ထိခြင်းခံခဲ့ရသည်။ ထိုနေ့တွင် စေတနာ့အသင်းအသင်းတော်၌ သိက္ခာတော်ရ ဆရာ ဟောဘွဲ့နာမည်၏ လက်ကိုင်ပုဂံ ဆုတောင်းခြင်း အစီအစဉ်ကျင်းပသည့်အချိန်ဖြစ်သည်။ (တ ၁၉:၁၁-၁၂) အသက်(၈) နှစ်အထိ လမ်းမလျှောက်နိုင်သော မြေးမလေးသည် ပြန်၍ လမ်းလျှောက်နိုင်မည်ဟု စဉ်းစားခဲ့ ဖြစ်ခြင်းမရှိပါ။

သိက္ခာတော်အရ ဆရာလီအနေဖြင့် ကိုယ်ကာယနှင့်ဆိုင်သော ယုံကြည်ချက်၊ ဝိညာဉ် နှင့်ဆိုင်သော ယုံကြည်ချက်အကြောင်းကိုဟောပြော သွန်သင်ပြီးမှလက်ကိုင်ပုဂံကို အသုံးပြု၍ ဆုတောင်း ခဲ့သည်။ ကျွန်မ၏ မြေးမလေးသည်လည်းထိုင်လျက်ပင် ဆုတောင်းခံခဲ့သည်။ ထို့နောက် အံ့ဩ ဖွယ်ကောင်းသည့် အမှုဖြစ်ပေါ်လာသည်။ သူမ၏လက်ကိုကိုင်ပေးသူ၏ အကူအညီဖြင့် စတင်လမ်းလျှောက် ခဲ့သည်။ ဟာလူယာ။


ကျွန်မ၏အနေဖြင့် ဤအသင်းတော်သို့ပါဝင်လာခဲ့သည်မှာ မကြာသေးသော်လည်း (၈) နှစ်တာ အတွင်းလမ်းမလျှောက်နိုင်သော မြေးမလေးသည် ဘုရားသခင်၏ တန်ခိုးတော်ဖြင့် စတင်လမ်းလျှောက် နိုင်ခဲ့ပါပြီ။ တစ်သက်လုံးလမ်းမလျှောက် ခဲ့ရသောသူသည် သန့်ရှင်းဝိညာဉ်တော်၏ တန်ခိုးကျ ရောက်လာသည့် နောက် လမ်းလျှောက်ခွင့်ရရှိခဲ့သည်။ အာနုလီ၏မိခင် ကျွန်မ၏သမီးသည်လည်း ထိုနေ့၌ပင် ယေရှုခရစ်တော်ကို မိမိက ကယ်တင်ရှင်အဖြစ်လက်ခံ၍ ယနေ့တိုင် ပျော်ရွှင်စွာ အသက်ရှင်ခွင့် ရရှိ လျက် ရှိသည်။ အဖသားအုပ်ဆရာကြီး ဒေါက်တာဂျေရော့က်လီကို ကျေးဇူးတင်ပါသည်။



မလီဒီယာဂိုဒီနစ် (စေတနာ့အသင်းတော်၊ ဖိလစ်ပိုင်နိုင်ငံ)

ပေါ့ပါးစေခဲ့ကြောင်း သိခဲ့ရသည်။ တနင်္ဂနွေ ဥပုသ်နေ့ကို ကောင်းစွာစောင့်ရှောက်ခြင်း၊ ဆယ်ဖို့တစ်ဖို့ပုံမှန်လျှူဒါန်းခြင်း၊

လက်ဝါးကပ်တိုင်၏ တရားတော်



တော်သည် တန်ခိုးနှင့်ပြည့်စုံသော တရားတော်ဖြစ်၍ ကမ္ဘာပေါ်ရှိ မရေတွက်နိုင်သော အသက်များ စွာသည် ဝိညာဉ်အသက်ရှင်ခြင်းရရှိ၍ ခရစ်တော်၌ မှန်ကန်၍ ချီးမြှင့်သော အသက်တာကိုရရှိကြ၏။

မည်ကဲ့သို့ လူသည်မြေမှန်ဖြင့် ဖန်ဆင်းသနည်း?
အဘယ်ကြောင့်ဘုရားသခင်သည် ကောင်းမကောင်း ခွဲခြားနိုင်သော အပင်ကို ဒေသဥယျာဉ်ထားသနည်း?

အဘယ်ကြောင့် ယေရှု သာလျှင် ကယ်တင်ရှင်ဖြစ်ပါသနည်း?
အဘယ်ကြောင့် “ချစ်ခြင်းမေတ္တာဖြစ်သောဘုရားသခင် သည်” ငရဲမီးကို ပြုလုပ်ပါသနည်း?

ဤစာအုပ်တွင် စေတနာ့အသင်း ကျေနပ်လောက်သော လူ၏အသက်တာအကြောင်း ရှင်းပြချက်များကို တွေ့ပါလိမ့်မည်။

Dr. Jaerock Lee ၏ကိုယ်ရေးအကျဉ်း

Burmese
မန်းမင်းသတင်းလွှာ
မန်းမင်းဗဟိုအသင်းတော်မှ ထုတ်ဝေသည်။

လိပ်စာ - ၂၅ ဒီဂရီတယ်-ရိ ၂၆-ကယ် ကုန်းကူ ဆိုလ် ကိုရီးယား၊ ၁၅၂-၈၄၈
ဖုန်း - ၈၂-၂-၈၀၈-၇၀၄၇
ဖက်စ်စ် - ၈၂-၂-၈၀၈-၇၀၄၈
အီးမေးလ် - manminministry@manmin.org
ထုတ်ဝေသူ - ဒေါက်တာဂျေရော့က်လီ
အယ်ဒီတာချုပ် - သင်ထောက်မကြီး ဂူဆမ်ဝင်း